



မရေရာမှုများကြားမှ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးလာကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာသစ်ကဆိုသည်

ရန်ကင်း၊ ၂၀၁၈ ခုနှစ် မေလ ၁၇ ရက် - ၂၀၁၆/၁၇ ခုနှစ်တွင် အနည်းငယ် အရှိန်နှေးသွားခဲ့သည့် မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေသည် ၂၀၁၇/၁၈ ခုနှစ်တွင် ပြည်တွင်း ပြည်ပ မရေရာမသေချာသည့် အခြေအနေများအကြား အကောင်းဘက်တွင် ရှိနေဆဲဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍပေါင်းစုံပါဝင်သည့် ကျယ်ပြန့်သော ဖွံ့ဖြိုးမှုဖြစ်သည်ဟု တွေ့ရှိရသည်။ ငွေကြေးဖောင်းပွမှုနှုန်းကျဆင်းလျက်ရှိကာ တိုင်းပြည်၏ ဘဏ္ဍာရေးနှင့် external balance အခြေအနေကောင်းလာခဲ့ကြောင်း သိရှိရသည်။ ပြည်ပပို့ကုန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာခဲ့ခြင်းကြောင့် ကျပ်ငွေတန်ဖိုးလည်း အနည်းငယ် ခိုင်မာလာသည်။ စီးပွားရေးအလားအလာသည် အကောင်းဘက်တွင်ရှိနေသော်လည်း အန္တရာယ်စိန်ခေါ်မှုများလည်း ရှိနေဆဲ ဖြစ်ပြီး ယင်းတို့ကို ထိရောက်စွာ ကိုင်တွယ်ခြင်း မပြုပါက စီးပွားရေး အနာဂတ် အလားအလာအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ကမ္ဘာ့ဘဏ်က နောက်ဆုံး ထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံ၏ စီးပွားရေး စောင့်ကြည့် အစီရင်ခံစာက ဆိုသည်။

ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ဖွံ့ဖြိုးမှုနှုန်းသည် ၂၀၁၆/၁၇ တွင် ၅.၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၇/၁၈ တွင် ၆.၄ ရာခိုင်နှုန်းသို့ ရောက်ရှိလာသည်။ ထိုသို့ ရောက်ရှိလာခြင်းမှာ လည်း စိုက်ပျိုးရေးကဏ္ဍ ကောက်ပဲသီးနှံ ထုတ်လုပ်မှု အခြေအနေ ပြန်လည်ကောင်းမွန်လာခြင်း၊ ကုန်ထုတ်လုပ်ငန်းများ အားကောင်းလာခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် တည်ငြိမ်လာခြင်းတို့ကြောင့်ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။ သို့သော် ခရီးသွားလုပ်ငန်းနှင့် ငွေရေးကြေးရေးဘဏ်လုပ်ငန်း ကဏ္ဍတို့တွင် မရေရာမှုများကြောင့် အနည်းငယ် နှေးကွေးခဲ့သည်ဟု တွေ့ရှိရသည်။

စီးပွားရေးတိုးတက်မှုနှုန်း ပြန်လည်ကောင်းမွန်လာခြင်းနှင့် မေခရိုစီးပွားရေးအခြေအနေများ တိုးတက်လာခြင်းက အင်မတန် အားတက်ဖွယ်ကောင်းကြောင်း၊ မြန်မာနိုင်ငံအစိုးရသည် မြန်မာနိုင်ငံရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan) အားရေးဆွဲ အကောင်အထည် ဖော်လျက်ရှိပြီး ယင်းသည် တိုင်းပြည်အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်၊ ငွေရေးကြေးရေး ကဏ္ဍအား ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန်၊ တိုင်းပြည်၏ အလုံးစုံပါဝင်နိုင်သည့် ရေရှည်ဖွံ့ဖြိုးရေးအား ခြိမ်းခြောက်လျက်ရှိသည့် ပဋိပက္ခများအား ဖြေရှင်းနိုင်ရန်အတွက် လမ်းမြေပုံတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း မြန်မာနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံနှင့် လာအိုနိုင်ငံ ဆိုင်ရာ ကမ္ဘာ့ဘဏ်၏ ညွှန်ကြားရေးမှူး အယ်လင်ဂိုးလ်စတီန်းက ပြောသည်။

၂၀၁၈/၁၉ ခုနှစ်အတွက် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် အကောင်းဘက်တွင် ရှိနေပြီး ၆.၈ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၆/၁၇ ခုနှစ်တွင် ၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇/၁၈ တွင် ၅.၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ၂၀၁၈/၁၉ တွင် ၄.၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။

အန္တရာယ်စိန်ခေါ်မှုများအကြား အကောင်းဘက်ဦးတည်သည့် စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်အား ဆက်လက်ထိန်းသိမ်းထားနိုင်ရန်မှာ ဦးစားပေးဆောင်ရွက်သင့်သည့် အစိုးရကဏ္ဍသုံးစွဲမှုများနှင့် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများအား တည်ငြိမ်သည့် မေခရိုစီးပွားရေးအခြေအနေ၊ အားကောင်းခိုင်မာသော မူဝါဒများဖြင့် အားပေး ထောက်ပံ့ကူညီ လိုအပ်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားခ နှုန်းထားများအား သင့်လျော်စွာ ပြင်ဆင်သတ်မှတ်ခြင်း၊ ကုမ္ပဏီများဥပဒေအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အခွန်ထမ်းများအတွက် ပြည်သူ့ရေးရာဝန်ဆောင်မှုများ တိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊ ငွေရေးကြေးရေး လုပ်ငန်းများအတွက် လုံခြုံစိတ်ချရသည့် ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးခြင်း



WORLD BANK GROUP

တို့က အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံး၏ ဦးဆောင် ဘောဂဗေဒပညာရှင် ဟန်စ်အာနန်ဘက်ခ်က ပြောသည်။

အစီရင်ခံစာတွင် စီးပွားရေး အခြေအနေ သုံးသပ်မှုများနှင့် အလားအလာများအား ဖော်ပြထားသည့်အပြင် အလုံးစုံပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည့် ပြုပြင်ပြောင်းလဲမှုများအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် အသေးစိတ် သုံးသပ်မှုများလည်း ပါဝင်သည်။ ကမ္ဘာ့လုံးဆိုင်ရာ ကုန်သွယ်ရေးမူဝါဒများနှင့် တည်ငြိမ်မှုမရှိသည့် ကမ္ဘာ့ကုန်စည်ဈေးနှုန်းများကြောင့် စိုးရိမ်ပူပန်မှုများအကြား ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော အခြေအနေများနှင့် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် ရင်းနှီးမြှုပ်နှံသူများက အားမရသည့် အမြင်သဘောထားများ ရှိနေသည့် အချိန်ကာလတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအပါအဝင် စီးပွားရေးလုပ်ငန်းများအား အားကောင်းလာစေရန် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း အကြံပြုထားသည်။ ဗဟိုစာရင်းအင်ဌာနနှင့် ပူးတွဲ လေ့လာထားသည့် စာတမ်းတစ်စောင်အရ မြန်မာနိုင်ငံရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ ပိုင်ဆိုင်မှု၊ အရွယ်အစားနှင့် လျှပ်စစ်ဓာတ်အားရရှိမှု အခြေအနေတို့က ကုန်ထုတ်လုပ်မှုအပေါ် မည်သို့ သက်ရောက်မှုများ ရှိနိုင်ကြောင်းကိုလည်း ဖော်ပြထားသည်။ ထို့အပြင် အလုံးစုံပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်အလုပ်ဖြစ်မည့် ဈေးကွက်စီးပွားရေးအား ဖော်ဆောင်ရာတွင် ခိုင်မာ၊ ထိရောက်ပြီး အားလုံးပါဝင်နိုင်သည့် ငွေရေးကြေးရေးစနစ်တစ်ခု က အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း အစီရင်ခံစာက အကြံပြုထားသည်။

မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာ (Myanmar Economic Monitor)ဆိုသည်မှာ မြန်မာနိုင်ငံ၏ စီးပွားရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အလားအလာများနှင့် ဦးစားပေး ဆောင်ရွက်ရန် လိုအပ်သည့် မူဝါဒ အကြံပြုချက်များအား အချိန်မှန် လေ့လာသုံးသပ်ရေးသားသည့် အစီရင်ခံစာဖြစ်သည်။ အစီရင်ခံစာအား ပြုစုရာတွင် မြန်မာနိုင်ငံအစိုးရထံမှ ရရှိသည့် တရားဝင် ဒေတာအချက်အလက်များအပြင် ကမ္ဘာ့ဘဏ်၏ ပုံမှန် စီးပွားရေး စောင့်ကြည့်လေ့လာမှုများနှင့် မူဝါဒ ဆွေးနွေးမှုများမှ ဒေတာအချက်အလက်များကိုလည်း ထည့်သွင်း အသုံးပြုထားပါသည်။

အစီရင်ခံစာအား ဒေါင်းလုတ်ရယူရန် [here](#).

About the World Bank Group in Myanmar

The World Bank Group plays a key role in the global effort to end extreme poverty and boost shared prosperity. After a recent review of the World Bank Group's first full strategy for Myanmar in 30 years, the strategy has been extended to 2019, to continue to help strengthen the country's programs and reforms that will promote growth in rural areas, invest in basic social services to provide better nutrition, health and education services, build infrastructure and create more and better jobs.

For more information, please visit:
<http://www.worldbank.org/myanmar>
<https://www.facebook.com/WorldBankMyanmar/>

Contacts:
In Yangon: *Kyaw Soe Lynn*, +95 9 782789400, klynn@worldbank.org